

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အခြေခံပညာဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ပုသိမ်မြို့

(၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် “စက်ပစ္စည်း” အိတ်ဖွင့်တင်ဒါတင်သွင်းသူများ
လိုက်နာရမည့် စည်းကမ်းချက်များ

- ၁။ တင်ဒါစည်းကမ်းချက်များနှင့် လျှောက်လွှာပုံစံများကို Lot အလိုက် သတ်မှတ် ထားသည့် နှုန်းထားဖြင့် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပုသိမ်မြို့၏ web pageမှာ ဝယ်ယူနိုင် ပါသည်။
- ၂။ အိတ်ဖွင့်တင်ဒါတင်သွင်းသည့်ကုမ္ပဏီ/လုပ်ငန်းရှင်သည် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသား ပိုင်နာမည်ပျက်စာရင်းတွင် မပါဝင်သော စက်ပစ္စည်းရောင်းဝယ်သည့်ကုမ္ပဏီ/ အရောင်းဆိုင်ဖြစ်ရမည်။ကုမ္ပဏီမှတ်ပုံတင်/လုပ်ငန်းလိုင်စင်အထောက်အထားတင်ပြနိုင်ရမည်။ အ ထောက် အထား မိတ္တူသည် သက်တမ်း ပြတ်နေခြင်းမဖြစ်စေရ။
- ၃။ သတ်မှတ်ထားသောပစ္စည်းအမျိုးအစား၊စံချိန်စံညွှန်း၊ အရည်အသွေး၊ Model ၊ ထုတ်လုပ်သည့်နိုင်ငံ၊ အသေးစိတ် အချက်အလက်များနှင့် ကိုက်ညီသည့်ဈေးနှုန်းကို မှားယွင်းမှုမရှိစေဘဲ ဖော်ပြလျက် သတ်မှတ်ထားသော အိတ်ဖွင့်တင်ဒါဈေးနှုန်း လျှောက်လွှာပုံစံဖြင့်အဆိုပြုရပါမည်။
- ၄။ အိတ်ဖွင့်တင်ဒါ လျှောက်လွှာတစ်စောင်အတွက် Lot (၁)ခုသာလျှောက်ထားရမည်ဖြစ်ပြီး တင်ဒါအာမခံကြေး ၁% ပေးသွင်းပြီးကြောင်း အထောက်အထားကို တင်ဒါလျှောက်လွှာနှင့်အတူ တင်သွင်းရမည်။ တင်ဒါရွေးချယ် ခြင်းမခံရသူအား တင်သွင်းထားသော တင်ဒါအာမခံကြေးငွေကို တင်ဒါအဆုံးအဖြတ် ပြုပြီးနောက် တစ်ပတ်အတွင်း ပြန်လည်ထုတ်ပေးမည်။ တင်ဒါရွေးချယ် ခံရပြီးမည်သည့် အကြောင်းကြောင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ပါက တင်ဒါအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူခြင်းကို သဘောတူလက်ခံရမည်။အခြား ဒုတိယနှင့် တတိယ အောင်မြင်သူများကို လုပ် ငန်းအပ်နှံ စာချုပ်သွား မည်ဖြစ်သည်။
- ၅။ တင်ဒါလျှောက်ထားသူသည် လျှောက်လွှာတင်သွင်းရာတွင် ကုမ္ပဏီလိုင်စင် (သို့မဟုတ်) လုပ်ငန်းလိုင်စင် တင်ပြရမည့်အပြင် ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) လုပ်ငန်းနှင့်ပတ်သက်၍ ကိစ္စအဝဝကို တာဝန်ယူ/ တာဝန်ခံဆောင်ရွက် ဆုံးဖြတ်နိုင်သူဖြစ်ရမည်။
- ၆။ လုပ်ငန်းရှင်သည် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်ရမည်။

- ၇။ တင်ဒါရွေးချယ်ခြင်းခံရပါက ရွေးချယ်ခံရသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်သည် မိမိရရှိ ထားသော Lot တန်ဖိုး၏ (၁၀)%ကို လုပ်ငန်းအာမခံကြေး (Performance Guarantee) အဖြစ် ပေးသွင်း ရမည်ဖြစ်ပြီး၊ အာမခံကြေးပေးသွင်းပြီးမှစပေါ်ငွေ(၁)%ကို ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ တင်ဒါရွေးချယ်ခံရသော ကုမ္ပဏီ သည် စာချုပ်၍ လုပ်ငန်းအပ်နှံ ပြီးသည့်နောက် မည်သည့် အကြောင်းကြောင့်ဖြစ်စေ လုပ်ငန်းဆောင် ရွက်ရန် ပျက်ကွက်ပါက “တင်သွင်းထားသည့် လုပ်ငန်း အာမခံကြေးကို ပညာရေးဌာန၏ ဘဏ္ဍာငွေ” အဖြစ် သိမ်းယူခြင်းကို သဘောတူ လက်ခံရပါမည်။
- ၈။ သတ်မှတ်ထားသော ပစ္စည်းအမျိုးအစား၊ အရည်အသွေး၊ Model၊ ထုတ်လုပ်သည့်နိုင်ငံတို့ကို စံချိန် စံညွှန်းအတိုင်းနှစ်ဖက်သဘောတူသတ်မှတ်ထားသောကာလအတွင်း ပြီးစီးအောင် ပေးသွင်းရမည်။
- ၉။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် ပစ္စည်းပေးသွင်းရန် သဘောတူညီထားသည့်သတ်မှတ်ရက်များ တွင် ပေးသွင်းနိုင်ခြင်း မရှိပါက ပေးသွင်းရန် ကျန်ရှိသည့် အရေအတွက်နှင့် တန်ဖိုးပေါ်မူတည်၍ ပစ္စည်းဖိုး၏ (၀.၀၁%)ကို ကျော်လွန်သော ရက်တိုင်းအတွက် တွက်ချက်၍ ရရှိလာမည့် ဒဏ်ကြေးငွေကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ဌာနသို့ ပေးသွင်းရမည်ကို သိရှိပြီး ဖြစ်ရပါမည်။ နောက်ကျရက် (၆၀)ရက်ကျော်လွန်ပါက ကုမ္ပဏီအမည်ပျက်စာရင်း (Black List)စာရင်းတွင် ထည့်သွင်းသတ်မှတ် ပေးရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်လက်အကြောင်းကြားမည်ဖြစ်ကြောင်း ကြိုတင်သိရှိပြီး ဖြစ်ရပါမည်။
- ၁၀။ လုပ်ငန်းများအတွက်ငွေပေးချေသည့်အခါတိုင်း နိုင်ငံတော်သို့ ပေးသွင်းရန် Withholding Tax 2% ကို အခွန်ဖြတ်တောက်ပေးဆောင်ခြင်း၊ လုပ်ငန်းများပြီးစီးပါက ကုန်သွယ်လုပ်ငန်းခွန်(၅%) ပေးသွင်းပြီးကြောင်း အထောက်အထား တင်ပြ၍ (၃၀)ရက်ထက်နောက်မကျဘဲ ငွေတောင်းခံခြင်း တို့ကို သဘောတူလက်ခံရပါမည်။
- ၁၁။ အိတ်ဖွင့်တင်ဒါအောင်မြင်သူ ကုမ္ပဏီ/လုပ်ငန်းရှင်သည် သတ်မှတ် ထားသည့် စက်ပစ္စည်းနှင့် စက်ပစ္စည်းဝယ်ယူရေးဆိုင်ရာ စည်းကမ်းချက်များပါဝင်သည့်စာချုပ်ကို နှစ်ဦးသဘောတူ လုပ်ငန်းအပ်နှံ/လက်ခံသည့် ပဋိညာဉ်စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ရပါမည်။
- ၁၂။ အိတ်ဖွင့်တင်ဒါပေးသွင်းရန် နောက်ဆုံးသတ်မှတ်ထားသည့် (၁၀-၁၁-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီ ထက်နောက်ကျ၍ တင်သွင်းခြင်းကို လက်ခံစဉ်းစားမည် မဟုတ်သည်ကို သိရှိပြီးဖြစ်ရမည်။
- ၁၃။ အိတ်ဖွင့်တင်ဒါတင်သွင်းသူများသည် တင်ဒါရွေးချယ်ရေးအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန် မည့် အခြားစည်းကမ်းချက်များကိုလည်း အပြည့်အဝ လိုက်နာဆောင်ရွက်ရမည်။

- ၁၄။ အိတ်ဖွင့်တင်ဒါအောင်မြင်သူသည် စက်ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး/ ခရိုင်ပညာရေးမှူးရုံး သို့လှောင်ရုံများနှင့်/မြို့နယ်ပညာရေးမှူးရုံးများ၊ ကျောင်းများသို့ မိမိစရိတ် ဖြင့် အရောက်ပေးသွင်း အပ်နှံ/ တပ်ဆင်ပေးရမည်။
- ၁၅။ အိတ်ဖွင့်တင်ဒါအောင်မြင်သူသည် ပစ္စည်းများ ပေးသွင်းလာသည့်အခါ ပစ္စည်းဖွင့်ဖောက်စစ်ဆေး လက်ခံရေးအဖွဲ့(QC)ဖြင့် စစ်ဆေးလက်ခံသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များအပေါ်တွင် ကွဲလွဲချက် များ တွေ့ရှိပါက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပစ္စည်းဖွင့်ဖောက်စစ်ဆေး လက်ခံရေးအဖွဲ့၏ ကျေနပ်လက်ခံသည် အထိ ဆောင်ရွက်ပေးရမည်ကို သိရှိပြီးဖြစ်ရပါမည်။ စက်ပစ္စည်းများ ချို့ယွင်းပျက်စီးခြင်း ရှိပါက သတ်မှတ် Guarantee ကာလထိ တာဝန်ယူ ဆောင်ရွက်ပေးရမည်။
- ၁၆။ ပစ္စည်းပေးသွင်းလာသည့်အခါ ဖွင့်ဖောက်စစ်ဆေးလက်ခံရေးအဖွဲ့မှ ထောက်ခံတင်ပြလာသည့် ပစ္စည်း တန်ဖိုးကိုသာ ပေးချေမည်ကို သိရှိရပါမည်။
- ၁၇။ ပစ္စည်းပေးသွင်းလာသည့်အခါဖွင့်ဖောက်စစ်ဆေး လက်ခံရေးအဖွဲ့မှ စိစစ်လက်ခံပြီးသော်လည်း စာရင်းရုံး၊ စာရင်းစစ်အဖွဲ့မှ စစ်ဆေးသည့်အခါ စံချိန်စံညွှန်းကိုက်ညီမှု မရှိသည့်အတွက် ပြန်လည် ပေးသွင်းရမည့် ငွေများ ရှိလာပါက အိတ်ဖွင့်တင်ဒါအောင်မြင်သူက ပြန်လည်ပေးသွင်းရမည်ကို သိရှိပြီး ဖြစ်ပါသည်။
- ၁၈။ အိတ်ဖွင့်တင်ဒါအတွက် Technical Proposal ကို အောက်ဖော်ပြပါအချက်များဖြင့် တင်ပြရမည်-
 - (က) ကုမ္ပဏီမှတ်ပုံတင်၊ Profile၊ Bank Statement၊ ငွေကြေးရင်းနှီးမြှုပ်နှံလည်ပတ်မှုများ
 - (ခ) စက်ကိရိယာများပိုင်ဆိုင်မှုနှင့် လျှောက်ထားသည့် လုပ်ငန်းတွင်အသုံးပြုမည့်စာရင်း
 - (ဂ) Income Tax ပေးဆောင်ထားမှုနှင့် ပြင်ပစာရင်းစစ် တွေ့ရှိချက် အစီရင်ခံစာ
 - (ဃ) အခွန်ကင်းရှင်းကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ ထောက်ခံချက်
 - (င) ပညာရေးဌာနနှင့် အခြားဌာနဆိုင်ရာများတွင် စက်ပစ္စည်း များ ပေးသွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ (တန်ဖိုးအပါအဝင်)၊ မှတ်တမ်းဓာတ်ပုံများနှင့် ထောက်ခံချက်များ
 - (စ) ဌာနဆိုင်ရာမဟုတ်ဘဲ ပြင်ပ (NGO, INGO, ပုဂ္ဂလိက)တွင် စက်ပစ္စည်း များ ပေးသွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ (တန်ဖိုးအပါအဝင်၊ မှတ်တမ်း ဓာတ်ပုံများနှင့် ထောက်ခံချက်များ
 - (ဆ) ကုမ္ပဏီ၏ဖွဲ့စည်းပုံ (Chart)၊ အဓိကကြီးကြပ်မည့်ပုဂ္ဂိုလ်များ (CV)၊ အုပ်ချုပ်သူ၊ ဒါရိုက်တာ၊ မန်နေဂျာ၊ အင်/ယာများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ ပညာအရည်အချင်းနှင့်လုပ်ငန်းအတွေ့အကြုံ
 - (ဇ) တင်ဒါလျှောက်ထားသည့်လုပ်ငန်းတွင် အမှန်တကယ်ပါဝင်မည့် အုပ်ချုပ်သူ၊ မန်နေဂျာ၊ အင်ဂျင်နီယာ၊ ဝန်ထမ်းများ၏ ဖွဲ့စည်းပုံ (Chart)နှင့် အဓိကကြီးကြပ်မည့်ပုဂ္ဂိုလ်များ (CV)၊ အုပ်ချုပ်သူ၊ ဒါရိုက်တာ၊ မန်နေဂျာ၊ အင်ဂျင်နီယာများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ ပညာအရည်အချင်းနှင့်လုပ်ငန်းအတွေ့အကြုံ

(ဈ) တင်ဒါလျှောက်ထားသည့်လုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းများအား အခြေခံပညာမှ စံချိန်စံညွှန်း (ပူးတွဲ၆-ရွက်)အရ အရည်အသွေး များနှင့်အညီ တင်ပြရမည်။

(ည) Delivery Schedule (သို့မဟုတ်) Work Shedule တင်ပြနိုင်ရမည်။

၁၉။ အိတ်ဖွင့်တင်ဒါရွေးချယ်ရေးအဖွဲ့က ဌာန၏အကျိုးကို ရှေ့ရှုလျက်မည်သည့်အိတ်ဖွင့်တင်ဒါကို မဆို ပစ္စည်းအမျိုးအစား၊ အရည် အသွေး၊ Model ၊ ထုတ်လုပ်သည့်နိုင်ငံနှင့်အောက်ပါအချက်များကို အဓိကထား၍ စိစစ်ရွေးချယ် မည်ကို သိရှိနားလည်လက်ခံ ပြီးဖြစ်ရမည်။

(၁) နိုင်ငံအပေါ်တွင် သစ္စာရှိသော နိုင်ငံသားလုပ်ငန်းရှင် ဖြစ်ရမည်။

(၂) ငွေကြေးအရင်းအနှီးပြည့်စုံလုံလောက်ပြီး လိုအပ်ပါက ငွေကြေးစိုက်ထုတ် ဆောင်ရွက် နိုင်သူ ဖြစ်ရမည်။

(၃) နည်းပညာနှင့် ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများ လုံလောက် ပြည့်စုံမှု ရှိရမည်။

(၄) နာမည်ပျက်စာရင်း Black List တွင် မပါဝင်သော ကုမ္ပဏီ/အရောင်းဆိုင် ဖြစ်ရမည်။

(၅) တင်ဒါကော်မတီက အကျိုးအကြောင်းဖော်ပြခြင်းမပြုဘဲ ငြင်းပယ်ခွင့်ရှိသည်ကို သဘောတူ လက်ခံရပါမည်။

(၆) Price Proposalစာအိတ်ကို Technical Proposal ဖွင့်သည့်နေ့တွင် အောက်ဖော်ပြ ပါ အချက်များ ပါဝင်လျက် စာအိတ်ထဲ တွင် ချိတ်ပိတ်ကာ တင်ပြရမည်-

(က) အဆိုပြုလွှာ ဈေးနှုန်း ပုံစံစာရွက်

(ခ) သတ်မှတ် စံချိန်စံညွှန်း နှင့် အညီရေးဆွဲထားသော ခန့်မှန်း ကုန်ကျစရိတ် (မြို့နယ်များသို့ အရောက် ပေးပို့မည့် ကုန်ကျ စရိတ် အပါအဝင်)

(ဂ) တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် Technical Proposal နှင့် Price Proposal ရွေးချယ်မှု ကို လက်ခံရမည် ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ဆက်လက်တင်ပြ ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုဆုံးဖြတ်ချက် ဖြင့်သာလျှင် တင်ဒါ အောင်မြင်သော ကုမ္ပဏီကို ကြေညာ၍ စာချုပ်ချုပ် ဆိုသွားမည်။

၂၀။ တင်ဒါတင်သွင်းသည့်ကုမ္ပဏီ/လုပ်ငန်းရှင်သည် ဌာနမှသတ်မှတ်ထားသည့် စံချိန်စံညွှန်းအရ မိမိတို့ တင်သွင်းမည့် “စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ပစ္စည်းများ”ကို နမူနာအဖြစ် တင်ဒါစိစစ်ရွေးချယ် ရေးအဖွဲ့သို့ တင်ပြရမည် ဖြစ်ပြီး၊ တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/ လုပ်ငန်းရှင်များ အား တင်ဒါဖွင့်ပြီး နောက်ရက်မှ စ၍ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

၂၁။ ငွေတောင်းခံသည့်အခါ ကုမ္ပဏီမှ ပစ္စည်းလွှဲပြောင်းပေးအပ်ခြင်း (Delivery Note or Delivery Order) မူရင်း တွင် လက်ခံရရှိကြောင်း လက်မှတ်များ နှင့် လက်ခံရရှိကြောင်း မှတ်တမ်းခါတ်ပုံ များပါဝင်ရမည်ဖြစ်ပါသည်။

- ၂၂။ တင်ဒါအောင်မြင်သူသည် တစ်ဆင့်ကန်ထရိုက်သို့ ထပ်မံလွှဲအပ်ခြင်းမပြုရ။ တစ်ဆင့် ကန်ထရိုက် လွှဲပြောင်း ဆောင်ရွက်ခြင်းကို တွေ့ရှိရပါက လုပ်ငန်းအာမခံကြေးများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်းခံရ မည့်အပြင် နာမည်ပျက်စာရင်း တင်သွင်းခြင်းခံရမည်။
- ၂၃။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်ဆောင်ရွက်သော တင်ဒါကော်မတီဖြင့်လုပ်ငန်းများဆောင်ရွက် ဆုံးဖြတ်သဖြင့် တင်ဒါကော်မတီ၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟု မှတ်ယူရမည်။
- ၂၄။ အငြင်းပွားပါက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အဆုံးအဖြတ်သည် နောက်ဆုံး အတည် အပြီးအပြတ်ဖြစ် ကြောင်း ကို သဘောပေါက်နားလည် လက်ခံပြီး ဖြစ်ရပါမည်။

အထက်ပါစည်းကမ်းချက်များကို လိုက်နာမည်ဖြစ်ပါကြောင်း ဝန်ခံကတိပြုပါသည်။

(လျှောက်ထားသူ၏ ထိုးမြဲလက်မှတ်)

- (က) အမည် _____
- (ခ) အဘအမည် _____
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် _____
- (ဃ) အလုပ်အကိုင်/ကုမ္ပဏီလိပ်စာ _____
- (င) ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ _____
- (စ) တယ်လီဖုန်းနံပါတ် _____

(တာဝန်ခံနိုင်မည့် ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုး တာဝန်ယူရပါမည်။)

